

၁။ သူတော်ကောင်းတို့၏ စိတ်နေသဘောထား (မှတ်စု)

၁။ “သူတော်ကောင်း”

သွေ့ရှိသ = “သန္တာ ပုဂ္ဂိုလ်သော သွေ့ရှိသော။”

= ပြိုမ်းသက် အေးချမ်းသောသူ။

သူတော်ကောင်း = “တော်လည်း တော်၊ ကောင်းလည်း ကောင်းသော သူ”

တော်ခြင်း = အသိဉာဏ်(ပညာ)အရည်အချင်းနှင့် ပြည့်စုံခြင်း၊

ကောင်းခြင်း = အကျင့်စာရိတ္ထ(သီလ)နှင့် ပြည့်စုံခြင်း၊

အရည်အချင်း(J)ရပ်

လူတစ်ဦးအတွက် - (၁) အကျင့်စာရိတ္ထ(သီလ)ကောင်းမွန်ခြင်း၊

(၂) အသိဉာဏ်(ပညာ)တော်ခြင်း-တို့သည် အခြေခံအားဖြင့် ရှိရမည့် အရည်အချင်း J-ရပ် ဖြစ်သည်။

ငြင်းအရည်အချင်း J-ရပ်အနက် တစ်ပါးပါး လျော့ခဲ့လျင် အရည်အချင်း မပြည့်စုံသော(တစ်ခြမ်းပဲ)လူဖြစ်မည်။
ဤစွဲ-

“ကိုယ်ကျင့်တရား (သီလ)ကောင်းခြင်းသည် အကြား၊ အမြင် ပညာတော်ခြင်းထက် ပိုမြီး အဓိကကျ၊ ချီးမွမ်းထိုက်သည်။” (“သီလမေဝ သုတေသနပညာသီးသီး”)

သို့သော်-

(၁) ကိုယ်ကျင့်တရား(သီလ)ကောင်းမွန်သော်လည်း

အသိဉာဏ်(ပညာ)အရည်အချင်း မတော်လျင် = အများအကျိုးအတွက် ဆောင်ရွက်နိုင်စွမ်း မရှိပါ။

(၂) ပညာအရည်အချင်း တော်သော်လည်း

ကိုယ်ကျင့်သီလ မကောင်းမွန်လျင် = လူပတ်ဝန်းကျင်အတွက် အန္တရာယ်များသောသူ ဖြစ်တတ်သည်။

(၃) သီလရောပညာပါ

အရည်အချင်း နှစ်မျိုးလုံး ပြည့်စုံလျင် = အလွန်တန်ဘိုးရှိသောသူ (သွေ့ရှိသာ)သူတော်ကောင်း ဖြစ်မည်။

“သီလ”နှင့် ပြည့်စုံစေရန် - (၁) သုစရိတ်တရား(၁၀)ပါးကို ကျင့်သုံးရမည်။

(ကာယ သုစရိတ်-၃၊ ဝစီ သုစရိတ်-၄၊ မနော သုစရိတ်-၃)

(၂) ကိုယ်ကျင့်တရား၊ စိတ်နေစိတ်ထား ကောင်းမွန်သော

လူကောင်း-ဟု သတ်မှတ်နိုင်သည်။

- “ပညာ”နှင့် ပြည့်စုံစေရန် -** (က) ကံ၊ ကံ၏အကျိုးကို သီမြင်နိုင်သော-
 (ကမွဲသုကတာသမ္မာဒီဇို့) အသိဉာဏ်ပညာ၊
 (ဂ) ရုပ်နာမ်တို့၏ ကိုယ်ပိုင်လက္ခဏာ၊ အများဆိုင်လက္ခဏာတို့ကို
 သီမြင်နိုင်သော(ဝိပသုနာသမ္မာဒီဇို့) အသိဉာဏ်ပညာများနှင့် ပြည့်စုံရန်
 သင်ယူ၊ ကျင့်ကြွ ကြိုးစားနိုင်လျှင် “လူတော်”ဟု သတ်မှတ်နိုင်သော
 အဆင့်သို့ ရောက်နိုင်သည်။
- * သီလပရိစေတာ ပညာ - ပညာကို သီလနှင့်ဆေးကြာရသည်။
- * ပညာပရိစေတာ သီလံ - သီလကို ပညာနှင့်ဆေးကြာရသည်။
- “သီလရှိမှ - ပညာရှိနိုင်သည်၊ ပညာရှိမှ - သီလရှိနိုင်သည်။”
- ကိုယ်ကျင့်တရားဟု ခေါ်ဆိုနိုင်သော သီလလည်း ကောင်းသည်၊ ပညာလည်း တော်သည့် အဆင့်
 အမြင့်ဆုံး သူတော်ကောင်းမှာ-
- “ဘရား၊ ရဟန္တာ”တို့ ဖြစ်သည်။

မျှတော် မျှတော် မျှတော်

တာဝတိသာနတ်များ သတ်မှတ်သော သူတော်ကောင်းတို့ အရည်အချင်း(၃)ရပ်

တာဝတိနတ်များ၏ ခေါင်းဆောင် သီကြားမင်းကြီး လူ့ဘဝတုန်းက ကိုယ်တိုင်ကျင့်သုံးခဲ့သော
 ကျင့်ဝတ်တရားများကို ကျင့်သုံးသည့်ပုဂ္ဂိုလ်ကို သူတော်ကောင်း-ဟု တာဝတိသာနတ်များက သတ်မှတ်ကြသည်။

- (၁) အသက်ထက်ဆုံး မိဘနှစ်ပါးကို လေးလေးစားစား ပြုစုံ စောင့်ရှောက်တတ်သော သားသမီး။
 (မာတာ ပေါ်လှို့ ဘရော)
- (၂) ဆွမ်းများထဲမှ အသက်အားဖြင့်၊ ဂုဏ်အားဖြင့် ကြိုးမားသူများအား ရိုသေလေးစားတတ်သူ။
 (ကုလေ ဇွဲ့ပစာယို)

(၃) နားထောင်သူများ နားချမ်းသာ၍ စိတ်နှလုံးထဲ စိမ့်ဝင်သွားစေမည့်
 တန်ဖိုးရှိသော၊ အနှစ်သာရှိသော စကားမျိုးကို ယဉ်ကျေးသိမ်မွေး နှုံးညွှန်စွာ ပြောဆိုတတ်သူ။

[ကြမ်းတမ်းသော ဖရာသဝိစာ စကားမျိုးကို ရှောင်ကြည့်၍-

- (၁) ယာ သာ ဝါစာ နေလာ - အပြစ်ကင်းသော စကား၊
- (၂) ကဏ္ဍာ သုခါ - ကြားရသူများ နားချမ်းသာ(စိတ်ချမ်းသာ)စေသော စကား၊
- (၃) ပေမနိယာ - ချိစ်ခင် နှစ်သက်စေသော စကား၊
- (၄) ဟဒယဂ်မာ - စိတ်နှလုံးထဲတိုင် ရောက်ရှိစေသော စကား၊
- (၅) ဗဟိုဇာနန္တာ - လူအများ ကြိုက်နှစ်သက်စေသော စကား၊
- (၆) ပေါရီ - ယဉ်ကျေးသော မြို့သူမြို့သားများ အသုံးပြုသော စကား၊

ငြင်းစကားများကို (သဏ္ဌာ) နှုံးညွှန်သိမ်မွေးစွာ၊ (သခိုလာ) ပြောပြောပြောပြော ယဉ်ကျေးစွာ ပြောဆိုတတ်သူ]

(င) စိတ်ဝမ်းကွဲ၍ ချစ်ခင်မှုပျက်ပြားသူများကို ချစ်ခင်ညီညွတ် စည်းလုံးစေရန် စွဲစပ်စကား ပြောကြား ဆောင်ရွက်ပေးသူ၊

[လူတို့သည် - များသောအားဖြင့် တစ်ယောက်နှင့် တစ်ယောက်၊ တစ်အိမ်နှင့် တစ်အိမ်၊ အဖွဲ့အစည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ မတည့်စေရန် အတင်းအဖျင့်စကားများ၊ ကုန်းတိုက်စကားများ ပြောတတ်ကြသည်။ ထိုပုဂ္ဂိုလ်မျိုးကြောင့် မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ အဖွဲ့အစည်းများ အထင်အမြင် လွှဲများ ညီညွတ်ရေး ပျက်ပြားသားကြရသည်။ မေတ္တာခန်းမြောက် ပျက်စီးသားကာ အကောင်းမမြင်နိုင်ကြတော့ပေါ့။ ထိုအထဲတွင် -

- | | |
|---------------------------|---|
| (၁) ဘိန္ဒာန် သန္တာတာ | - စိတ်ဝမ်းကွဲနေသူများကို ညီညွတ်စေရန် စွဲစပ်ပေးသူ။ |
| (၂) သဟိတာန် အနုပွါဒါတာ | - ခင်ခင်မင်မင် ရှိပြီးသူများကို ရှိပြီး ခင်မင်ရင်းနှီးစေရန် လုပ်ပေးသူ။ |
| (၃) သမဂ္ဂကရဏ် ဝါစ် ဘာသိတာ | - တစ်ဦးနှင့် တစ်ဦး အထင်လွှဲ ကွဲပြားစေမည့် စကားမျိုးကို ရှောင်ရား၍ ညီညွတ်စည်းလုံးစေသော စကားမျိုးကိုသာ ပြောကြားသူတို့ကို သူတော်ကောင်း-ဟု သတ်မှတ်ကြသည်။] |

(၅) မစွဲရှိယ-ဟူသော စိတ်အညှစ်အကြေးကို စာဂတ်ရားဖြင့် ဖယ်ရှားနိုင်သောသူ၊

မစွဲရှိယ = (၁) မိမိ ရရှိထားသော အခွင့်အရေးတစ်ခုကို သူတစ်ပါးကို မရရှိစေလိုခြင်း။

(၂) မိမိ အောင်မြင်ကြီးပွားသလို သူတစ်ပါးအား မကြီးပွားစေလိုခြင်းဟူသော အခြေအနေတစ်ခုကို နှေမြောတွန်းတို့ ဝန်တို့ခြင်းသေား။]

မစွဲရှိယတရား ၅-မျိုး

- | | |
|--------------------|--|
| (၁) အာဝါသ မစွဲရှိယ | = အဆောက်အအုံ နေရာထိုင်ခင်းနှင့် ပတ်သက်၍ ဝန်တို့ခြင်း။ |
| (၂) ကုလ မစွဲရှိယ | = အပေါင်းအသင်းနှင့် ပတ်သက်၍ ဝန်တို့ခြင်း။ |
| (၃) လာဘ မစွဲရှိယ | = မိမိရရှိထားသော လာသံလာဘနှင့် ပတ်သက်၍ ဝန်တို့ခြင်း။ |
| (၄) ဝဏ္ဏ မစွဲရှိယ | = ဂုဏ်ကျေးဇူး၊ ချီးမွမ်းခံရသော စကားတို့နှင့် ပတ်သက်၍ အမှန်ကို အမှန်အတိုင်း မချီးမွမ်းနိုင်ဘဲ ထိန်ချုပ်ထားခြင်း၊ ဝန်တို့ခြင်း။ |
| (၅) *မွဲ မစွဲရှိယ | = တရားဓမ္မနှင့် ပတ်သက်၍ မိမိ သိသလို သူတစ်ပါး သိသွား၊ တန်းဘူဖြစ်သွားမည်ကို ဝန်တို့ခြင်း၊
(မစွဲရှိယ ၅-မျိုးအနေကို - မွဲမစွဲရှိယသည် အဆိုးဆုံးဖြစ်သည်။) |

သူ့ဖြစ်၍ “မစွဲရှိယ”ဟူသည်-

မိမိ ရရှိထားသော အခွင့်အရေးများကို မိမိမှ လွှဲ၍ သူတစ်ပါးတို့အား မရရှိစေလိုသော သဘော မိမိနှင့် တန်းတူ သူတစ်ပါးတို့ ရရှိသွားမည်ကို နှေမြောတွန်းတို့ ဝန်တို့တတ်သော သဘောဖြစ်၍၊ သူတစ်ပါးတို့အား ခွဲဝေမပေးနိုင်အောင် ငြင်းအခွင့်အရေးများကို တပ်မက်နေသော(လောဘ)နှင့် ယဉ်တွဲနေသည်ဟု ထင်မှတ်မှုံးတတ်ပါသည်။

အမှန်မှာ- သူတစ်ပါးတိုကို မရရှိစေလိုသည့် ဝန်တိခြင်းသဘောသည် ငှုံးအခွင့်အရေးများကို တပ်မက်နေ၍ ခဲ့ပေ မပေးနိုင်ခြင်းမျိုး မဟုတ်ဘဲ၊ မိမိ ရရှိသလို ရရှိသွားမည်ကို မကျေနပ်၊ မနှစ်သက်ခြင်း(ဒေါသ)ဖြစ်နေခြင်းသာ ဖြစ်၍- “မစွဲရှိယ” တရားသည် ဒေါသနှင့်သာ ယဉ်တဲ့ နေပါသည်။

မျက် မျက် မျက် မျက်

ဖယ်ရှားပစ်ရမည့် တရား

မိမိသာ ကြီးများစေလိုပြီး မိမိ ရရှိနေသော အခွင့်အရေး အခြေအနေမျိုး သူတစ်ပါး ရရှိသွားမည်ကို မကျေနပ်နိုင်၍ ဝန်တိခြင်း “မစွဲရှိယ” တရားမျိုးသည် လူ့အဖွဲ့အစည်းတစ်ခု၏ ဖြစ်လာလျှင် အန္တရာယ် ပြုပြီး စည်းလုံးရေးကို ပျက်ပြားစေသောကြောင့် ဖယ်ရှားပစ်ရမည့် တရားဆိုး၊ စိတ်အညွစ်အကြေး ဖြစ်ပါသည်။

“မစွဲရှိယတရား” ဖယ်ရှားနိုင်လျှင်-

အရာရာကို စွန့်ကြမှု၊ စွန့်လွှာတ်နိုင်မှု “စာက” ဟူသော မွန်မြတ်သော တရား ထွန်းကားလာပြီး မိမိရထားသော အခွင့်အရေး-စသည်ကို အများနှင့် မျှဝေပေးလာနိုင်ပြီး စည်းလုံးညီညွတ်မှုကို ဖြစ်စေပါသည်။

သို့ဖြစ်ပါ၍-

မစွဲရှိယ-ဟူသော စိတ်အညွစ်အကြေးကို စာက-တရားဖြင့် ဖယ်ရှားပစ်နိုင်ပြီး၊

မစွဲရှိယကင်းသူကို သူတော်ကောင်းဟု - တာဝတိသာနတ်များက သတ်မှတ်ခြင်းဖြစ်သည်။]

မျက် မျက် မျက် မျက်

(၆) တကယ်အဖြစ်မှန်အတိုင်းသာ ဝစ်သစ္ာ ခေါ် မှန်သည့်စကားကို ပြောရသည့်သူ။

(၇) အမျက်ဒေါသကို ထိန်းသိမ်းဖယ်ရှားနိုင်သောသူ၊

ဒေါသကို အရင်းခံပြီး-

မာတုယာတက - အမိသတ်မှုကံ၊

ဂိတုယာတက - အဖသတ်မှုကံ၊

အရဟန္တယာတက - ရဟန္တသတ်မှုကံ၊

လောဟိတုပါဒက - ဘုရားရှင်ကို သွေးစိမ်းတည်ရန် လုပ်သောကံဟူသော ကံကြီးများ ထိုက်စေရန် ပြုလုပ်မိကြသည်။

ဒေါသကို ထိန်းချုပ်နိုင်သူ

“မြင်းရထား မောင်းသူသည် မြင်း၏ ကော်ကို နိုင်အောင် ထိန်းနိုင်သော်လည်း တကယ့် ရထားထိန်းဟု မခေါ်နိုင်။

မိမိ၏ ဒေါသကို ထိန်းနိုင်မှသာ တကယ့် ရထားထိန်းဟု ခေါ်နိုင်သည်”ဟု မြတ်စွာဘုရား ဟောတော်မူသည်။

သာမက ။ ။ “ရဟန်းတော်များ သစ်ပင်မခုတ်ရ”ဟူသော ပညတ်ချက်နှင့် ပတ်သက်၍ ရုက္ခိုးနတ် တစ်ဦး၏ ဒေါသထိန်းနိုင်ပုံ။ (Level- 3 -နာ-၁၁)]

ဤအရည်အချင်း ဂ-ချက်တိနှင့် ပြည့်စုံသောသူတို့ကို သူတော်ကောင်းဟု တာဝတီသာနတ်တို့ သတ်မှတ်ကြ၏။

လာဇ လာဇ လာဇ လာဇ

၂။ သူတော်ကောင်းဖြစ်ရန် အားထုတ်နည်း

အရှင်ပုံဏှား ဘုရားရှင်ပေးသော ဆုံးမထြုပါစ (ပုံဏှားဝါဒသူတ်)

- “(၁) မျက်စိက နှစ်သက်စရာ အဆင်းကို မြင်ရသည့်အခါ၊
 (၂) နားက နှစ်သက်စရာ အသံကို ကြားရသည့်အခါ၊
 (၃) နာခေါင်းက နှစ်သက်စရာ အနဲ့ကို ရှုရှိက်ရသည့်အခါ၊
 (၄) လျာက နှစ်သက်စရာ အရသာကို စားရသည့်အခါ၊
 (၅) ကိုယ်က နှစ်သက်စရာ အတွေ့ကို ထိတွေ့ရသည့်အခါ၊
 (၆) စိတ်က နှစ်သက်စရာ အတွေးကို တွေးကြားရသည့်အခါ -
 လောဘ မဖြစ်အောင် ထိန်းပါ၊ လောဘ မဖြစ်ပါစနှင့်။”

အကြောင်းမှာ -

- (၁) နှစ်သက်စွဲလန်းသည်(နှုန္တိ) တဏ္ဍာရာဂသည် -
 ဒုက္ခိုဖြစ်စေသည့် အကြောင်းရင်း ဖြစ်သောကြောင့်တည်း။ (နှုန္တိ ဒုက္ခိုသူ မူလုံး)
 (၂) အာရုံများ၌ နှစ်သက်သော(နှုန္တိ) တဏ္ဍာရာဂ ဖြစ်လာလျှင် -
 ဆင်းရဲဒုက္ခို ဖြစ်တော့မည်မှာ သေချာပြီဖြစ်သည်။ (နှုန္တိသမုဒယာ ဒုက္ခိုသမုဒယာ။)

တွယ်တာမှု(တဏ္ဍာ)ကို ထိန်းချုပ်နိုင်ခြင်း အကျိုး

နှစ်သက်ဖွယ် အာရုံခြောက်ပါးအပေါ် တွယ်တာမှု(တဏ္ဍာ)ကို ထိန်းချုပ်နိုင်ပြီဆိုလျှင် -

- (၁) နှုန္တိဟူသော တဏ္ဍာ ချုပ်ပြိုမ်းသွားမည်။ (နှုန္တိနိုင်ရောကာ)
 (၂) နှုန္တိဟူသော တဏ္ဍာ ချုပ်ပြိုမ်းသွားလျှင် -
 ဆင်းရဲဒုက္ခိုများလည်း ချုပ်ပြိုမ်းသွားပြီဖြစ်သည်။ (နှုန္တိနိုင်ရောကာ ဒုက္ခိုနိုင်ရောကော်။)

ပုဂ္ဂိုလ်ဝါဒ(အကျဉ်းချုပ်)

အရှင်ပုဂ္ဂိုလ်အား မြတ်စွာဘုရား ဟောကြားခဲ့သော ထိဝါဒ အကျဉ်းချုပ်မှာ-

“(၁) အာရုံခြောက်ပါးနှင့် တွေ့၍ နှစ်သက်စရာ အာရုံများအပေါ်မှာ-

တွယ်တာနှစ်သက်မှု လောဘ မဖြစ်အောင် ထိန်းပါ။

(၂) လောဘ ဖြစ်နေလျှင် - ဆင်းရဲ့ခုံကွဲ ဖြစ်လိမ့်မည်။

(၃) လောဘ ချုပ်ပြိုမြင်းသွားလျှင် - ဆင်းရဲ့ခုံကွဲလည်း ချုပ်ပြိုမြင်းသွားလိမ့်မည်။

ဤအတိုင်း ကျင့်ပါ”ဟု ဟောခဲ့သည်။

တဏ္ဍာ မဖြစ်စေရန် ဖယ်ရှားနည်း

“နှစ်သက်စရာအာရုံ”ဆိုသည်မှာ- သက်ရှိ၊ သက်မဲ့ဟူ၍ နှစ်မျိုးရှိသည်။

(၁) သက်ရှိ(သတ္တဝါ)များအပေါ် တွယ်တာ၊ ချုပ်ခင်စိတ် တဏ္ဍာ(လောဘ)ဖြစ်လာလျှင်-

မတင့်တယ်မှု အသုဘက္မ္မားနှင့် အာရုံပြု၍ အသုဘဘာဝနာ ဗျားများပြီး တဏ္ဍာ(လောဘ)ကို ဖယ်ရှားပါ။

(၂) သက်မဲ့(အရာဝတ္ထု)များအပေါ် တွယ်တာမှု တဏ္ဍာဖြစ်လာလျှင်-

အနိုင်အတန်မျှသာ တည်နှင့်သည်၊ မမြေသော အနိုစွာသဘောကို အာရုံပြု၍ ဆင်ခြင်စဉ်းစားပြီး ဖယ်ရှားပစ်ရမည်။

ဤသည်ကား တွယ်တာမှု တဏ္ဍာ(လောဘ)ဖြစ်လာလျှင်-

ထိုလောဘဖြစ်ရာ အာရုံကို အခြားအာရုံတစ်ခုနှင့် ပြောင်းလဲ၍ မှန်ကန်သော အတွေး (သမ္မာသက်ပွဲ)ကို အခြေခံပြီး အသိဉာဏ်နှင့် ဖယ်ရှားသောနည်း ဖြစ်သည်။

အရှင်အာနှုန်း ညွှန်ကြားသော တဏ္ဍာ(လောဘ)ဖယ်ရှားနည်း

တစ်ခါသော အရှင်ဝံ်ဂါသ ရပ်စွာထဲ ဆွမ်းခံသွားစဉ် နှစ်သက်စရာ မာတုဂါမတစ်ဦးနှင့် တွေ့လာ၍ တဏ္ဍာ (လောဘ)ဖြစ်လာသည့်အခါ အရှင်အာနှုန်းအား-

“အရှင်ဘုရား၊ တပည့်တော်မှာ ကာမဂ္ဂက်အာရုံတွေ လွမ်းမိုးပြီး စိတ်တွေ ပူလောင်နေပါတယ်ဘုရား၊ ပြိုမြင်းအေးအောင် ဆုံးမတော်မူပါ”ဟု လျှောက်ထားလေသည်။

အရှင်အာနှုန်းက -

“အေး၊ မင်း အမှတ်သညာလွှဲနေလို့ ဒီလိုဖြစ်တာပါ၊ အမှတ်သညာကို ပြောင်းလိုက်ပါ။

- စိတ်တဲ့မှာ လှုတယ်ဆုံးတဲ့ အတွေးကြောင့် ဒီလိုဖြစ်တာ၊

မလှုဘူးဆုံးတာ ပေါ်အောင် တွေးပါ။

- တင့်တယ်တယ်ထင်လို့ ဒီလိုဖြစ်တာ၊

မတင့်တယ်ဘူးဆုံးတာ ပေါ်အောင် တွေးပါ။

- လူရဲ့ ခန္ဓာကိုယ်မှာ ချုံစရာတွေ အများကြီး ရှိတယ်။

မတင့်တယ်ဘူးဆုံးတဲ့ ချုံစရာတွေကို လိုက်ရှာတွေးပါ။

- ချုံစရာတွေ မတွေးဘဲ၊ နှစ်သက်စရာတွေ တွေးနေရင်

တွယ်တာမှု လောဘ ဖြစ်မယ်”ဟု ညွှန်ကြားလေသည်။

ထိနည်းဖြင့် အမှတ်သညှ ပြောင်း၍ ဖြေဖျောက်လိုက်သည့်အခါ -
မူလောင်နေသည့် အရှင်ဝံဂါသ၏ တဏ္ဍာ ရာဂစ်တဗျား ချီးနိမ်ပြီးသား ဖြစ်သွားရပါသည်။

လောဘ-စသည့် အကုသိုလ်တရားများကို ဖယ်ရှားနည်း

မိမိသန္တာန်တွင် “လောဘဖြစ်လျှင်-မဖြစ်အောင် ထိန်းဖို့၊ ဒေါသဖြစ်လျှင် မဖြစ်အောင် ထိန်းဖို့ရန်-

(၁) လောဘဖြစ်နေလျှင် - ဖြစ်နေမှန်း သိရမည်။

ဒေါသဖြစ်နေလျှင် - ဖြစ်နေမှန်း သိရမည်။

(၂) လောဘ-စသည့် အကုသိုလ်တရားများ၏ သဘာဝများ၊ စိတ်၏အညွှန်အကြော်းများကို သိလာပြီဆိုလျှင် ငြင်းအကုသိုလ်တရားများ၏ ထွက်ပေါက်ကို ရှာရပါမည်။

(၃) ဤသို့ ထွက်ပေါက်ကို ရှာပြီး ဖယ်ရှားပစ်ခြင်းသည် တရားကျင့်ခြင်းပင် ဖြစ်သည်။

(၄) သမ္မဝါယာမ - မှန်ကန်သော ကြိုးစားအားထုတ်မှု(ပိရိယ)ဖြင့် -

(က) မဖြစ်သေးသော အကုသိုလ်များ မဖြစ်စေရန် ပိတ်ဆိုရမည်။

(ခ) မတော်တဆ ဖြစ်ပေါ်လာသော အကုသိုလ်များ ရှိလာလျှင် - ဖယ်ရှားပစ်ရမည်။

[ဥပမာ-(က) စိတ်မဆိုးသေးလျှင် - စိတ်မဆိုးမိအောင် ထိန်းသိမ်းထားပါ။

(ခ) သတိမေ့ပြီး စိတ်ဆိုးမိခဲ့သော်- ငြင်းဒေါသကို မြန်မြန် ပယ်ဖျောက်ပါ။]

ငြင်းအပြင် -

(ဂ) မဖြစ်သေးသော ကုသိုလ်စိတ်များ ဖြစ်လာစေရန် -

အိပ်ရာမှ နိုးသည်နှင့် ဘုရားဂုဏ်တော်ပွားခြင်း၊ မိသားစုများမှစ၍ အားလုံးသော သတ္တဝါများအား မေတ္တာပို့သခြင်း။

(ဃ) ဖြစ်ပြီးသော ကုသိုလ်တရားများ တိုးပွားစေရန် -

စိတ်ထဲ၌ ဘုရားဂုဏ်တော် ထုံးစွမ်းထားသော စိတ်၊ သတ္တဝါအားလုံးအပေါ် ချမ်းသာကြပါစေဟူ သော မေတ္တာသာဝနာ ပွားများသောစိတ်များ စဉ်ဆက်မပြတ် ဖြစ်နေစေရန် ပွားများ အား ထုတ်နေရမည်။

[မေတ္တာသာဝနာ ပွားများခြင်းဖြင့် - ဒေါသတရားကို ဖယ်ရှားပစ်နိုင်သည်။]

ဤသို့ - အကုသိုလ်တရားများကို ဖယ်ရှားနိုင်ရန်၊ ကုသိုလ်တရားများ တိုးပွားစေရန် ကြိုးစားအားထုတ်နေ ခြင်းသည် သူတော်ကောင်းဖြစ်စေရန် တရားကျင့်နေခြင်းပင် ဖြစ်သည်။

၃။ သူတော်ကောင်းတို့၏ စိတ်နေသဘောထား

“သူတော်ကောင်းတို့၏ စိတ်နေသဘောထားမှာ-

● ကိုယ်ကျင့်တရားကို တန်ဖိုးထားခြင်း ဖြစ်သည်။

ကိုယ်ကျင့်တရားကို မည်သည့်အကြောင်းပြောင့်မှ မစွမ်းလွှတ်ဘဲ အသက်ကို စွန့်ရစေကာမူ ကိုယ်ကျင့်တရားကို မထိခိုက်၊ မပျက်ပြားစေခြင်းသည် သူတော်ကောင်းတို့၏ စိတ်နေသဘောထားပင် ဖြစ်သည်။

“ပါကံ စန္တီ သဇ္ဈာ နာပိ ဓမ္မ”

သဇ္ဈာ - သူတော်ကောင်းတို့သည်။

ပါကံ - မိမိ၏ အသက်ကို။

စန္တီ - စွန့်ကြသည်။

ဓမ္မ - ကိုယ်ကျင့်တရားကိုမူ။

နှင့် စန္တီ - မစွမ်းကြပေါ်။

(က) စဒေ ဓန် အကိုဝှသာ ဟေတု။

ကိုယ်လက်အကိုနှင့် ပစ္စည်းဥစ္စာ ရွှေးချယ်ရမည်ဆိုလျှင်-

ကိုယ်လက်အကိုအတွက်နှင့် → ပစ္စည်းဥစ္စာကို စွန့်သည်။

(ဂ) အကို စဒေ မီပိတ် ရက္ခာမာနော်။

အသက်နှင့် ကိုယ်အကို ရွှေးချယ်ရမည်ဆိုလျှင်-

အသက်ရှင်ရန်အတွက် → ကိုယ်အကိုကို စွန့်သည်။

(၃) အကို ဓန် မီပို့ဆုံး သဗ္ဗား။

စဒေ နရော ဓမ္မ မနုသာရဇ္ဈား။

ပစ္စည်းဥစ္စာ၊ ကိုယ်အကို၊ အသက်နှင့် ကိုယ်ကျင့်တရား ရွှေးချယ်ရလျှင်-

ပစ္စည်းဥစ္စာ ကုန်ချင် ကုန်ပါစေ၊ ကိုယ်အကို ပျက်စီးချင် ပျက်စီးပါစေ၊ အသက်သေလျှင် သေပါစေ၊

ကိုယ်ကျင့်တရားကိုမူ အဆုံးရုံး၊ အပျက်မခံကြပါ။

ဤသို့ဖြင့် -

“သူတော်ကောင်းတို့သည် ကိုယ်ကျင့်တရားကိုသာ တန်ဖိုးထားကြပြီး အသက်ထက်ပင် မြတ်နီးကြသည်၊ ထိန်းသိမ်းစောင့်ရှုက်ကြပါသည်။”

(၁) ဘူရိဒ္ဓနဂါးမင်းကြီး၏ သူတော်ကောင်း စိတ်နေသဘောထား

ဂေါတမမြှတ်စွာဘုရားအလောင်းတော် ““ဘူရိဒ္ဓ””နဂါးမင်းကြီးသည် လူပြည့်သို့
လာရောက်ပြီး တောင်နို့ပေါ်၍ ခွဲလျက် ဥပုသံသို့လ ဆောက်တည်ကာ-
““ငါအသက်ကို လာသတ်ချင် သတ်ပါစေ၊ ကိုယ်ကျင့်သီလတရားကို လုံးဝ မပျက်စေရဘူး”” ဟု
အမိဋ္ဌဘန်၍ ဥပုသံသို့လကို အသက်တိုင် စွန့်လွတ် စောင့်ထိန်းသည့် ““သီလပရမထွေပါရမီ””ကို
ဖြည့်ကျင့်တော်မူပါသည်။

အလမှာယ်သမားများက တွေ့၍ အလမှာယ်ပြို့ရန် မန္တဗျာန်ရွတ်၊ အားပျော်စေရန် ဆေးများ
ဖြန်းပြီး ရိုက်နှက် ဖမ်းဆီး ခေါ်သွားကြလေသည်။ ထိုအခါ အလောင်းတော်နဂါးမင်းကြီးသည်
စိတ်ဆိုးပြီး ကြည့်လိုက်မိပါက နဂါးတို့၏ တန်ခိုးကြောင့် ဖမ်းဆီးသူများ ပြာကျသွားလျင် သီလ
ပျက်သွားမည် စိုးရိမ်၍ မျက်စိကို စုံမှုတ်ပြီး နိုပ်စက်သမျှ သည်းခံတော်မူခဲ့လေသည်။

ဤသို့- သူတော်ကောင်းတို့သည်- ““ကိုယ်ကျင့်သီလတရားကို အသက်ထက် မြတ်နိုးပြီး
ထိန်းသီမ်းစောင့်ရောက် တန်ဖိုးထားကြသည်””

သာမက။ ။ ““စမရ””သားကောင်နှင့် ““စာမရီ””အမြိုးဆုံး

တိပက်နား-ဟု ဆိုကြသော ““စမရ””သားကောင်သည် ငှုံး၏ အမြိုးဆုံး ““စာမရီ””ကို
အလွန် တန်ဖိုးထားသည်။ ဆူးခက်၊ ခြုံများနှင့် ြိမ်းသီးနှံများ အမြိုးဆုံး ကျွတ်ကျန်ခဲ့မည်ကို စိုးသည်
အတွက် မရှန်းသဲ အသေခံလေသည်။

““စမရ””သားကောင်သည် ““စာမရီ””အမြိုးဆုံးအတွက် အသက်ကို စွန့် အသေခံသလို့
သူတော်ကောင်းတို့သည်လည်း ကိုယ်ကျင့်တရားကို မြတ်နိုးတန်ဖိုးထားပြီး ကိုယ်ကျင့်တရား
အတွက် အသက်အသေခံရသော စိတ်နေသဘောထား ရှိကြလေသည်။



သာမန်လူအများကမူ-

တန်ဘိုးရှိသောအရာ (ကိုယ်ကျင့်တရား)ကို တန်ဘိုးမရှိသောအရာများ(ပစ္စည်းဥစ္စာ၊ ကိုယ်အံ့ဌား၊
အသက်)တိုနှင့် လဲလေ့ရှိကြသည်။ နှစ်ခုယူဉ်၍ ရွေးစရာ ပေါ်လာလျင် လွယ်လွယ်ကူကူနှင့် ကိုယ်ကျင့်
တရားကို စွန့်လွတ်၍ ကျွန်းသည့်အရာများကို ရွေးချယ်ကြသည်။

၃၂မာ- ဥပုသံသို့လ ဆောက်တည်ပြီး ဖိုက်ဆာ၍ ဥပုသံချုပြီး အစာစားကာ

““ဥပုသံသို့လနှင့် အစာ”” လဲလှယ်ကြ၏။]

- | | |
|----------------|--|
| (၁) အတွေ့ ဟေတု | - မိမိအတွက်ကြောင့်လည်း ကိုယ်ကျင့်တရားကို စွန့်လွတ်ကြသည်။ |
| (၂) ပရ ဟေတု | - သူတစ်ပါးအတွက်ကြောင့်လည်း ကိုယ်ကျင့်တရားကို စွန့်လွတ်ကြသည်။ |

(၃) အာမိသ ကိုစိုက္ခ ဖော် - လာသံလာသ အနည်းငယ်ကို အကြောင်းပြု၍လည်း
ကိုယ်ကျင့်တရားကို စွန့်လွတ်ကြ၏။

ဤသို့ဖြင့် - သာမန်လူတို့၏ စိတ်နေသဘောထားနှင့် သူတော်ကောင်းတို့၏ စိတ်နေသဘောထားတို့ အလွန် ကွာခြားကြလေသည်။



၂၂ သူတော်ကောင်းတို့သည် -

မိမိသန္တုနှင့် မကောင်းသော အတွေး၊ အပြော၊ အလုပ်များ မဖြစ်စေရန် အရာရာကို အကောင်းဘက် ကသာ ရှုမြင်တတ်ကြ၏။

အကောင်းဘက်ကသာ ဆင်ခြင်တွေးတော်ပြီး မကောင်းသော လောဘ၊ ဒေါသ အကုသိုလ်စိတ်များ မဖြစ်စေရန် မိမိစိတ်ကို ထိန်းနိုင်ကြသည်။

သာမက။

အကောင်းဘက်ကသာ တွေးတတ်၊ ပြောတတ်သော မီးရထားမောင်းသမားလေး၏ ခြေတစ်ဖက် ဖြတ်ရမည့် အခြေအနှစ်ပင် စိတ်ဆင်းရဲမှု ဒေါသမဖြစ်စေသဲ အကောင်းမြင်နိုင်ပုံး။ (ပြဋ္ဌာန်းစာအုပ်၊ နာ-၁၈)

၂၃ မတ္တရာဆရာတော်ကြီး၏ သူတော်ကောင်း စိတ်နေသဘောထား

မင်းတုန်းမင်းကြီးလက်ထက်က မတ္တရာဆရာတော်ကြီးသည် - အရာရာမှာ အကောင်းဘက်က တွေးပြီး သည်းခံလေ့ရှိသည်။ သည်းခံသည့်နေရာ၊ အကောင်းမြင်သည့်နေရာမှာ နာမည်ကြီး၍ ဆွမ်းသုတေသနများပေးချိန်တွင် စမ်းသပ်ကြ၏။

- | | |
|---------------------------|--|
| (၁) “ဆွမ်းပျော်နေလျှင် | - ဒီနေ့ဆွမ်းက ဝါးရတာ သက်သာတပ်။ |
| (၂) ဆွမ်းမာနေလျှင် | - မာမာတောင့်တောင့်လေး စားရတာပေါ့။ |
| (၃) ဆားငန်နေလျှင် | - ဆားငန်ငန်လေးနဲ့ဆိုတော့ အစာပိုကြတာပေါ့။ |
| (၄) ဆားမပါဘဲ ချက်ကပ်လျှင် | - ဒီနေ့ ရောင်းသက်သာတာပေါ့”ဟု |

အကောင်းဘက်က တွေးပြီးတော့သာ အလိုမကျခြင်း၊ မကျနှပ်ခြင်းတို့ မဖြစ်စေရန် မိမိစိတ်ကို မိမိထိန်းထားနိုင်ခြင်းသည် သူတော်ကောင်းတို့၏ စိတ်နေစိတ်ထားတစ်ခုဖြစ်သည်။

ဆရာတော်ကြီး၏ အကောင်းမြင် စိတ်ထားမျိုးထားနိုင်လျှင် - အရာရာကို အလိုမကျသဖြင့် အမျက်ဒေါသထွက်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ပြသုနာတက်ခြင်းများ မကြုတွေ့ကြဘဲ စိတ်သန္တုန်း ပြိုမြင်သက် အေးချမ်းမှုများ ရရှိနိုင်သည်။



(၃) အရှင်ပုဂ္ဂို၏ သူတော်ကောင်း စိတ်နေသဘောထား

မြတ်စွာဘုရား၏ ဉာဏ်အတိုင်း ကျင့်သုံးနိုင်စေရန် သူတော်ကောင်းတို့၏ စိတ်နေသဘောထားမျိုး ထားရှိနိုင်ဖို့ အလွန် လိုအပ်သည်။ စိတ်နေစိတ်ထား မပြည့်ဝလျင် အောင်မြင်စွာ ကျင့်သုံးနိုင်မည် မဟုတ်ချေ။

သို့ဖြစ်သောကြောင့် - မြတ်စွာဘုရားက အရှင်ပုဂ္ဂိုကို စိတ်နေစိတ်ထား ပြည့်ဝမှု ရှိ-မရှိ စစ်ဆေးတော်မူသည်။

- | | | |
|---------------|---|--|
| ဘုရားရှင် ။ | ။ | “ငါဆုံးမလိုက်တဲ့ ဉာဏ်အကို နာခံပြီးတော့ မင်း ဘယ်သွားနေမှာတော်နဲ့” |
| ရှင်ပုဂ္ဂို ။ | ။ | “တပည့်တော်-သူနာပရွှေ့ဆိုသော အရပ်ဒေသကို သွားနေပါမယ်ဘုရား” |
| ဘုရားရှင် ။ | ။ | “ပုဂ္ဂို-သူနာပရွှေ့အရပ်က လူကြမ်း၊ လူဆိုးတွေ များတယ်၊
မင်းကို အဲဒီ လူတွေက ပိုင်းဆဲရင် ဘယ်လိုလုပ်မလဲ” |
| ရှင်ပုဂ္ဂို ။ | ။ | “ဒီလူတွေက လူတော်လူကောင်းတွေပဲ ဆဲရုံပဲ ဆဲတာ၊
ခဲနဲ့မှ မထုသေးတာလို့ နှလုံးသွင်းပါမယ်ဘုရား” |
| ဘုရားရှင် ။ | ။ | ဒါဖြင့် ခဲနှင့် ထုလျင်ရော၊ ဘယ်လိုလုပ်မလဲ။ |
| ရှင်ပုဂ္ဂို ။ | ။ | “ဒီလူတွေက လူကောင်းတွေပဲ၊ ခဲနဲံပဲ ထူကြတယ်၊
လက်နဲ့မှ မရှိက်သေးတာလို့ နှလုံးသွင်းပါမယ်ဘုရား” |
| ဘုရားရှင် ။ | ။ | “လက်နဲ့ရှိက်ပြီဆိုရင်ရော၊ ဘယ်လို နှလုံးသွင်းမှာလဲ” |
| ရှင်ပုဂ္ဂို ။ | ။ | “လက်နဲ့သာ ရှိက်ရှာတယ်၊
တုတ်နဲ့မှ မရှိက်သေးတာလို့ နှလုံးသွင်းပါမယ်ဘုရား” |
| ဘုရားရှင် ။ | ။ | “တုတ်နဲ့ရှိက်ပြီဆိုရင်ရော” |
| ရှင်ပုဂ္ဂို ။ | ။ | “ဒီလူတွေ လူကောင်းတွေပဲ၊ တုတ်နဲ့သာ ရှိက်တာ၊
ဓားနဲ့မှ မခုတ်သေးတာလို့ နှလုံးသွင်းပါမယ်ဘုရား” |
| ဘုရားရှင် ။ | ။ | “က ဒါဖြင့် ဓားနဲ့ ခုတ်ပြီဆိုရင်ရော” |
| ရှင်ပုဂ္ဂို ။ | ။ | “ဉာဏ် ဓားနဲ့သာ ခုတ်တာ၊ အသေမှ မသတ်သေးတာပဲ၊
ဒီလူတွေက လူကောင်းတွေပဲလို့ နှလုံးသွင်းပါမယ်ဘုရား” |
| ဘုရားရှင် ။ | ။ | “မင်းကို အသေသတ်ပြီဆိုရင်ရော မင်း ဘယ်လို နှလုံးသွင်းမလဲ” |
| ရှင်ပုဂ္ဂို ။ | ။ | “အရှင်ဘုရား၊ မြတ်စွာဘုရား၊ တပည့်သား တရှို့ဟာ တရားကျင့်ရင်း
ခန္ဓာကိုယ်ကြီး တာဝန်က တောင်ကြီးထမ်းထားရသလို အင်မတန် လေးလံ
လှတယ်လို့ အပြစ်မြင်ကြပါတယ်။ ဝိပဿနာညာက်ရင့်သနပြီး ခန္ဓာဝန်ကြီး
ကို ပြီးငွေ့လာကာ ကိုယ့်ကိုယ်ကို သတ်သေသွားကြပါတယ်ဘုရား” |

အဲဒီလို ကိုယ့်ဟာကိုယ်တောင် ဘဝတစ်ခုကို အဆုံးသတ်ကြသေးတာ၊
တပည့်တော်ကို သူတို့က လာပြီး ဘဝကို အဆုံးသတ်ပေးတယ်ဆိုတော့
တပည့်တော်က ကျေးဇူးတင်ရညီးမှာပါဘုရား။”

ဘုရားရှင် ။ ။ “အေး-ပုဏ္ဏာ မင်း ဒီလို စိတ်သဘောမျိုးနဲ့ဆိုရင် သုနာပရန္တမှာ နေလိုဂျြို့”

ဤသည်မှာ အရှင်ပုဏ္ဏာ၏ ပြည့်ဝသော သူတော်ကောင်းစိတ်ထားပင်ဖြစ်သည်။ သူတော်ကောင်းတို့ စိတ်နေစိတ်ထားဟူသည် - အရာရာကို မှန်ကန်သော အတွေးဖြင့် အကောင်းမြင် သည်းခံပြီး မည်သည့် အခက်အခဲနှင့် တွေ့တွေ့ ကိုယ်ကျင့်တရားကို မစွမ်းခြင်းပင်ဖြစ်သည်။ ထိုစိတ်နေစိတ်ထားအတိုင်း ကျင့်သုံး မည်ဆိုပါက မည်သည့် ပြဿနာမှ မတက်ဘဲ ထာဝရှင်မြဲးချမ်းသော စိတ်နေစိတ်ထားတစ်ခုကို ရရှိပိုင်ဆိုင် မျက်မောက်ပြနိုင်မည် ဖြစ်သည်။ အရှင်ပုဏ္ဏာ၏ စိတ်နေစိတ်ထား ပြည့်ဝသောကြောင့် မြတ်စွာဘုရားက သုနာပရန္တမှာ နေလို့ ရပြီဟု ပြောခြင်းဖြစ်သည်။

အရှင်ပုဏ္ဏာသည် သုနာပရန္တသို့ သွားရောက်ပြီးရောက် မိမိကိုယ်တိုင်လည်း ဘုရားရှင်ဉာဏ်အတိုင်း လိုက်နာ ကျင့်ကြီး လူအများကိုလည်း တရားဟောပြ ဆုံးမသွေ့သင်မှုကြောင့် ဝါတွင်း(၃)လမှာပင် အမျိုးသား(၅၀၀)၊ အမျိုးသမီး(၅၀၀) ဗုဒ္ဓဘာသာဝင်အဖြစ် သရဏရှုတုည်သွားလေသည်။ အရှင်ပုဏ္ဏာ ကိုယ်တိုင်လည်း ရဟန်ရှိသွားကာ ထိုသုရာပရန္တအရပ်ခြုံပင် ပရိနိဗ္ဗာန်ဝင်စံတော်မူလေသည်။



သူတော်ကောင်းတို့၏ စိတ်နေသဘောထားများ

ဘယ် ဘယ် ဘယ် ဘယ်

- ၁။ ကိုယ်ကျင့်တရားကို မည်သည့်အကြောင်းနှင့်မှု မစွမ်းလွတ်၊
အသက်ကို စွန်လွတ်ရစေကာမူ ကိုယ်ကျင့်တရားကို တန်ဖိုးထားပြီး အသက်ထက် မြတ်နိုး၊
ထိန်းသိမ်း စောင့်ရောက်ကြသည်။
[အလောင်းတော် ဘူရိဒ္ဓတ္ထ နဂါးမင်း၊ “စမရ”သားကောင်]
- ၂။ မိမိသန္တသို့ မကောင်းသော စိတ်ဓာတ် မဖြစ်ပေါ်စေရန်၊ မကောင်းသော အလုပ် မလုပ်မိစေရန် -
အရာရာကို အကောင်းဘက်မှ တွေးပြီး သည်းခံလေ့ရှိသည်။
[မတ္တရာဆရာတော်၊ အရှင်ပုဏ္ဏာ]

